



ADRA

Mingaladon မင်္ဂလာတင်

V15 | JUN 21



ဦးထန်း၏ ကတ်ကြောင်း

စိုက်ပျိုးရေးလေ့လာမှုခရီးမှသည် ချင်းပြည်အခြေစိုက် ကော်ဖီစိုက်တောင်သူအား အကျိုးရှိစေခြင်း

Mingalabga

မင်္ဂလာပါ

အတွဲ ၁၅ | ဇွန်လ ၂၀၂၁

မာတိကာ

ဆောင်းပါး
မျက်နှာဖုံးဓာတ်ပုံ
အယ်ဒီတာအဖွဲ့

ဆောင်းပါး
သတင်းစကား

သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံပြိုင်ပွဲ

နောက်ဆုံးရစီမံကိန်း အချက်အလက်များ

အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ

အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ
ယခုလအတွက်
မျက်နှာဖုံးဓာတ်ပုံမှာ PRICE
စီမံကိန်းမှ အကျိုးခံစားရရှိသူ
ဦးထန်းပင် ဖြစ်ပါသည်။
Photo: © ADRA Myanmar |
Kam Do Mung

အယ်ဒီတာချုပ်/ ဒီဇိုင်းနာ
Emma McCrow

ပံ့ပိုးအားဖြည့်သူများ
David Cung Lan Thang, Kam Do Mung,
Naw Eh Htoo Wah, Crystal White,
Saw Meshach, Naw Mu Mu Saw,
Nang Nom Hsaing, Mar Cu Ri Co

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်
Pyae Phyo Lin

ထုတ်ဝေသူ
ADRA Myanmar



'မင်္ဂလာပါ' သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး



စိုက်ပျိုးရေးလေ့လာမှုခရီးမှသည် ချင်းပြည်အခြေစိုက် ကော်ဖီစိုက်တောင်သူအား အကျိုးရှိစေခြင်း

အသက် ၄၅ နှစ်အရွယ်ရှိ ကော်ဖီစိုက်တောင်သူ ဦးထန်းသည် ချင်းပြည်နယ်အတွင်းရှိ လူဦးရေ ၄၀၉ ဦးခန့် နေထိုင်သော ရွာလေးတစ်ရွာမှ
ဖခင်တစ်ဦးလည်းဖြစ်သည်။ ကော်ဖီပင် မစိုက်ပျိုးမီက သူသည်ဝဠာကိုစိုက်ပျိုးခဲ့ရာ အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့သော်လည်း
နှစ်ရှည်ပင်သီးနှံစိုက်ပျိုးခြင်းက ပို၍သင့်တော်သည်ဟု သူသိရှိနားလည်ထားသည်။ ကော်ဖီစိုက်ခင်းသည်လည်း နှစ်စဉ်သီးနှံရင့်မှည့်ချိန်၌
ရိတ်သိမ်းနိုင်သည်။ သို့သော်အစပထမပိုင်းတွင် ကော်ဖီပင်စိုက်ပျိုးရာတွင် အခက်အခဲစိန်ခေါ်မှုနှင့် အကန့်အသတ်များက ရှိနေသည်။

ယင်းနောက်သူသည် COVID မတိုင်မီတွင် စီမံကိန်း၏ စီစဉ်ထောက်ပံ့မှုဖြင့် ပြင်ဦးလွင်မြို့ရှိ ကော်ဖီခြံများသို့ သွားရောက်၍ အတွေ့အကြုံရှိ တောင်သူများထံမှ ကော်ဖီစိုက်ပျိုးခြင်းဆိုင်ရာ လေ့လာမှုများပြုလုပ်ခဲ့ရာ သူ၏စိုးရိမ်ပူပန်မှုအချို့အတွက် အဖြေနှင့် ဗဟုသုတများကိုရရှိခဲ့ပြီး အကျိုးစီးပွားကိုလည်း မြှင့်တင်ခွင့်ရရှိခဲ့သည်။

အဆိုပါလေ့လာရေးခရီးစဉ်မှ ပြန်ရောက်လာချိန်တွင် သူလေ့လာရရှိခဲ့သော သင်ခန်းစာများဖြင့် သုံးဧကကျယ်ဝန်းသော မြေနေရာပေါ်တွင် မြေကိုပြင်ဆင်ပြီး ပျိုးခင်းတစ်ခုကိုစတင်တည်ထောင်ခဲ့ရာ ယခုအခါတွင် ပျိုးပင်ပေါင်း ၁၂၀၀၀ မှာ ရှင်သန်အောင်မြင်နေပြီလည်းဖြစ်သည်။ သူလေ့လာရရှိခဲ့သည်များကို လက်တွေ့ကျင့်သုံးခဲ့ရာတွင် အပင်များ၏ရှင်သန်မှုနှုန်းမှာ ခရီးစဉ် အပြီးတွင် ၃၁ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်ကို တွေ့ရှိရသည်။

သူ့အနေဖြင့် အနည်းဆုံးပျိုးပင် ၅၀၀၀ ကို အစားထိုးစိုက်ပျိုးနိုင်ရန်လည်း မျှော်လင့်နေပြီး အကယ်၍မြေနေရာ လုံလောက်မှုမရှိပါက ပျိုးပင် များအား ကော်ဖီစိုက်ပျိုးရန် စိတ်ပါဝင်စားသည့် တောင်သူများအား တစ်ပင်လျှင်ကျပ် ၅၀၀- ၇၅၀ နှုန်းတို့ဖြင့် ရောင်းချပေးရန်လည်း စီစဉ်ဆောင်ရွက်ထားသည်။

ထို့ပြင် နောက်တစ်ချက်အနေဖြင့် သူသည် ဒေသခံလူထုအများစု၏ စိုက်ပျိုးရေးနှင့် သီးနှံစိုက်ပျိုးရေးသို့ ချဉ်းကပ်ပုံတွင် အခြေခံကျသော ပြောင်းလဲမှုကို အဓိကတွေ့မြင်လိုခြင်း ဆန္ဒလည်းသူတွင်ရှိနေသည်။

ထို့ကြောင့် သူ့အနေဖြင့် ကော်ဖီပင် ၁၀,၀၀၀ ခန့်ရှိသော ခြံတစ်ခြံနှင့်အတူ ဈေးကွက်ကို အပြည့်အဝတာဝန်ယူပြီး လက်ခံနိုင်သော အရည်အသွေးဖြင့် ဈေးကွက်ထိုးဖောက်နိုင်ရန်လည်း ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါရည်မှန်းချက်ပြည့်မီရန်အတွက်မှာ တန်ဖိုးမြှင့်နှင့် ဈေးကွက်ချိတ်ဆက်မှုနှစ်ခုစလုံးတွင်လည်း စီမံကိန်း၏အထောက်အပံ့များ ဆက်လက်လိုအပ်နေသေးကြောင်း သူကပြောကြားသည်။

“ ကျွန်တော်အရင်ပျိုးခင်းအတွက်ကြိုးပမ်းမှုတုန်းကတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ခရီးစဉ်အတွင်းမှာတော့ တောင်သူတွေနဲ့ မန်နေဂျာတွေနဲ့တွေ့ဆုံခွင့်ရရှိခဲ့ပြီး ပြဿနာကိုအဖြေရှာပေးနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ကျွန်တော့်စိုက်ခင်းက အောင်မြင်နေပါပြီ။ ”

DAVID CUNG LAN THANG | M&E Officer

သတင်းစကား



ဆုတောင်းမေတ္တာအပေါ် ဘုရားသခင်၏ ဖြေကြားခြင်း

ကျွန်မရဲ့အတိတ်ဘဝနဲ့ အခုရောက်ရှိနေတဲ့နေရာကို ပြန်ပြောင်းအောက်မေ့ တွေးတောမိခြင်းအားဖြင့် ဆုတောင်းခြင်းဟာ အလွန်တရာ တန်ဖိုးကြီးကြောင်း ယုံကြည်မိပါတယ်။ ကျွန်မလွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆေးရုံတစ်ခုမှာ ပြည်သူ့ ဆက်ဆံရေးတွဲဖက်အဖြစ်အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဇာတ်ကြောင်းတွေကို ရေးသားရတာကို ကြိုက်နှစ်သက်ပြီးတော့ လူအမျိုးမျိုး အထွေထွေနဲ့ တွေ့ဆုံရတာကိုလည်း ကြိုက်ပါတယ်။ နောက်ပြီး ကျွန်မက အသစ်တစ်ခုကို ရှာဖွေလေ့ရှိတယ်။

မိသားစုနဲ့စကားစမြည် ပြောဆိုချိန်မှာလည်း မတူညီတဲ့အသက်မွေးဝမ်းကြောင်းမှုတွေ အကြောင်းနဲ့ ကျွန်မဘယ်လို ခံစားချက်ရှိတယ်ဆိုတာတွေကိုလည်း အတူတူမျှဝေခဲ့ပါတယ်။ အဲဒီအခါ ဘာလို့ ADRA မှာသွားမလျှောက်တာလဲ နှင်အဲဒီမှာအလုပ်လုပ်နေတယ်လို့လည်း မြင်ယောင်မိတယ်လို့ ကျွန်မညီမက ပြောပါတယ်။ ရိုးသားစွာနဲ့ဝန်ခံရရင်တော့ ကျွန်မမှာဒီဆက်သွယ်ရေးအပိုင်းနဲ့

ပတ်သက်ပြီး အရည်အချင်းပြည့်မီမယ်လို့ မထင်မိဘူး နောက်ပြီးဒီအပိုင်းက ခေါ်တာလည်း သိပ်မရှိဘူးလေ။ သူမကကျွန်မကို ကြိုးစားပါ။ ဘုရားသခင်က နှင့်အတွက်ဘယ်လိုအရာသိုမှီး ထားမလဲဆိုတာ နှင်မသိနိုင်ဘူးလေလို့ ပြန်ပြောတယ်။

တစ်ပတ်လောက်အကြာမှာ ADRA ရဲ့ website ကို သွားကြည့်ဖို့ ပြောတဲ့ဟာကို ကျွန်မ ကြားလိုက်ရတယ်။ အဲဒါနဲ့ကျွန်မလည်းသွားကြည့်တဲ့ အခါ communications specialist အလုပ်ခေါ်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မမယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရတယ်။ ADRA မှာ ဆက်သွယ်ရေးနဲ့ပတ်သက်ပြီးခေါ်တာမရှိသလောက် ရှားပါတယ်။ အဲဒါနဲ့ချက်ချင်းပဲ ကျွန်မကိုယ့်ကိုယ်ကိုယ်ပြောလိုက်တယ်။ ငါအလုပ်လျှောက်မယ်ဆိုပြီးတော့။ တစ်လလောက်ကြာတော့ HR ဌာနကနေ အင်တာဗျူးလုပ်ဖို့ မေးလ်တစ်စောင်လက်ခံရရှိခဲ့တော့ အရမ်းဝမ်းသာပျော်ခဲ့ရတယ်။ ကျွန်မပြန်ရေးရမယ်ဆိုတာ သတိရမိတယ်။ လေးနှစ်အကြာမှာတော့ ADRA မှာ အလုပ်လုပ်ရတာဟာ အံ့ဩစရာပါ။ ဒီလိုအလုပ်အကိုင်အခွင့်အလမ်းရတဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်တာ မလုံလောက်နိုင်ပါဘူး။ ဘုရားသခင်ကနှုတ်ကနေ ပြောဆိုတာပဲဖြစ်ဖြစ်၊ တီးတိုးပြောတာပဲဖြစ်ဖြစ် တောင်းဆိုသမျှ အရာအားလုံးကို နားထောင်ပေးနေပါတယ်။ သူလိုအပ်တာက ယုံကြည်ခြင်းနဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

KIMI-ROUX JAMES | Media Relations Manager, ADRA International

မီဒီယာမှ

   
www.adramyanmar.org

လတ်တလောအခြေအနေအရ ယခုကဏ္ဍသည် ဖော်ပြ၍မရပါ။

ကျွန်ုပ်တို့ဝန်ထမ်းနှင့်
တွေ့ဆုံခြင်း



PYAE PHYO LIN

Communications Assistant

- Q1** ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
မြန်မာလူမျိုး (ဗမာ)
- Q2** အကြိုက်ဆုံးအစားအစာကဘာပါလဲ။
အုန်းနို့ခေါက်ဆွဲနဲ့ ကြက်ကြော်ပါ။
- Q3** အကြိုက်ဆုံးအရောင်ကဘာအရောင်ပါလဲ။
မိုးပြာရောင်နှင့် ပန်းဆီရောင်ပါ။
- Q4** ပျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။
ခရီးသွားရတာနဲ့ သစ်ပင်စိုက်ရတာပါ။

Q5 ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။
New Zealand (Mount Maunganui)

Q7 ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။
၂၀၁၉ ခုနှစ်- စက်တင်ဘာလပါ။

Q6 ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
Open-minded

Q8 ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို နှစ်သက်ပါသလဲ။
ADRA မှာရှိတဲ့သူတွေအကုန်လုံးက ဖော်ရွေကြင်နာတတ်ပြီး အချင်းချင်း ရိုင်းပင်းကူညီကြလို့ပါ။ ဒါကြောင့် ဒီမှာအလုပ်လုပ်ရတာ ပျော်ပါတယ်။



ဓာတ်ပုံပြိုင်ပွဲ

ယခုလအတွက် ဆုရဓာတ်ပုံ

ဓာတ်ပုံရိုက်ကူးသူ

Saw Meshach, Small Business & Life Skills Trainer, SEAQE2

ဓာတ်ပုံ၏အကြောင်း

ကရင်ပြည်နယ်ရှိ ဆံပင်အလှပြုပြင်ခြင်း ကာလတိုသင်တန်းတစ်ခုတွင် သင်တန်းသားများသည် လေ့ကျင့် သင်ကြားရေးပြုလုပ်နေသည်ကို တွေ့ရစဉ်။

နောက်တစ်ခါ သင့်အလှည့်လား

သင်၏ဓာတ်ပုံကို ထပ်မံထွက်ရှိမယ့် မင်္ဂလာပါစာစောင်တွင် တွေ့မြင်လိုပါသလား။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့မတိုင်မီ သင်၏ဓာတ်ပုံကို ပေးပို့လိုက်ပါ။ အနိုင်ရရှိသည့်ဓာတ်ပုံကို ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့အပြင် ADRA Myanmar ၏ web portal တွင်လည်း ဖော်ပြသွားမည်ဖြစ်သည်။

ဓာတ်ပုံဆိုင်ရာ လမ်းညွှန်ချက်

သင်၏ဓာတ်ပုံ အနိုင်ရရှိရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာရမည်

- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လိုအပ်သည်။
- ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူတစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရိုက်ကူးထားခြင်း ဖြစ်ရမည်။
- အမြင့်ဆုံး resolution (preferable at 300ppi: 2480 x 3508 pixels)
- Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံပါသည်။
- ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သားရမည်ဖြစ်သည်။
- JPEG သို့မဟုတ် RAW files များကိုသာ လက်ခံပါသည်။
- ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။
- ဓာတ်ပုံ၏အကြောင်းအရာအကျဉ်းကို ဖော်ပြထားပေးရမည်။

နောက်ဆုံးရ ဗီမံကိန်း အချက်အလက်များ



BRIGHT

Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ထားသော BRIGHT ဗီမံကိန်းသည် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သော KNWO နှင့် Women's LEAD တို့နှင့် အတူပူးပေါင်း၍ TEES များအား သင်တန်းများ ပေးခဲ့သည်။

ကျားမတန်းတူညီမျှရေးသဘောနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း သင်တန်းကို TEES ဆရာ များအတွက် ဇွန်လ ၈ ရက်နေ့မှ ၉ ရက် နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မိုင်းရော်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကိုဗီမံကိန်းဆောင်ရွက်ရာ ကျေးရွာ ၁၇ ရွာမှ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ပြီး ဗီမံကိန်းမှ Gender Officer နှင့် Education Officer တို့ကလည်း ကျားမရေးရာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အကြောင်းအရာများကို သင်ကြား မျှဝေပေးခဲ့သည်။



CASE2Learn


ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် RISE နှင့် ပူးပေါင်းဆောင်ရွက်နေသော CASE2Learn ဗီမံကိန်းသည် အောက်ပါလုပ်ဆောင်မှုများ ကို ပြီးစီးခဲ့သည်။

ရှမ်းပြည်နယ် ဆရာလိုအပ်ချက်အများဆုံးရှိသော ကျောင်း များ၌ TPC ကျောင်းသား ၁၅ ဦးက စတင်သင်ကြားခဲ့ သည်။ ဗီမံကိန်း၏ဒုတိယနှစ်အတွက် ပညာသင်ထောက်ပံ့ ကြေးများကို ကျန်ရှိနေသေးသော ဆရာများထံသို့ ဇွန်လ ၂၆ ရက်နေ့က ပေးအပ်ခဲ့သည်။ FPC၊ MTTs နှင့် SMAs တို့သည် ကလေးများ၏ပညာရေးနှင့် ပတ်သက်၍ ရပ်ရွာအသိုင်းအဝိုင်း ၇၄ ခုနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ကွင်းဆင်းခရီးစဉ်နိုင်ရေးအတွက်လည်းဆွေးနွေးခဲ့သည်။

MTTs နှင့် SMAs များသည် အချက်အလက်ကောက်ယူ ရန်အတွက် TEES ကျောင်း ၁၆ ကျောင်းသို့လည်း သွားရောက်ခဲ့သည်။

SVT သင်တန်းကို ဇွန် ၁ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး သင်တန်းသားများကို ဇူလိုင်လတွင် TEES ကျောင်းများသို့ စေလွှတ်ခဲ့သည်။ Year3 အတွက် TEES ကျောင်း ၅၀ ကို ဖွင့်ရန်စီစဉ်ထားပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ တအာင်း ဘာသာစကားနှင့် အထွေထွေလေ့လာမှုဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်သည်။

FPC၊ MTTs နှင့် SMAs များသည် ၎င်းတို့ဗီမံကိန်းအဓိက ဆောင်ရွက်ရာဒေသများတွင် နေအိမ်အခြေပြု လေ့လာ သင်ကြားရေးပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။



PROJECT UPDATES



AEON

AEON 1% Club နှင့် ADRA Japan တို့က ရန်ပုံငွေထောက်ပံ့ထားသော AEON5 စီမံကိန်းသည် SMC (ကျောင်းစီမံခန့်ခွဲမှု ကော်မတီ) အစည်းအဝေးများကို စီမံကိန်း အဓိကဆောင်ရွက်မည့်ကျေးရွာ ၅ ရွာဖြစ်သော ပါရာ၊ ဘုရားကုန်း၊ ကော့ကဒါ၊ ထီးထာလူထု၊ ကော့ဖျားဒိုးနှင့် မုဝါကျေးရွာတို့တွင် ဇွန်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ပြုလုပ်ခဲ့သည်။

ထို့ပြင် AEON5 စီမံကိန်းသည် ၂၀၂၁ ခုနှစ်၊ နှောင်းပိုင်းတွင် စတင်မည့်စီမံကိန်း၏ နောက်အဆင့်ဖြစ်သော AEON6 အတွက် ပြင်ဆင်နိုင်ရန် ကျောင်းအကဲဖြတ်မှုများကို လည်း ပြုလုပ်ခဲ့သည်။

SEAQE2

Norad နှင့် ADRA နှောင့်ပေးမှု ရန်ပုံငွေထောက်ပံ့ ထားသော SEAQE2 စီမံကိန်းသည် မေလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း PTA Awareness အစည်းအဝေးကို ACS ၇ ခုနှင့် GoM ကျောင်း ၁၆ ကျောင်းတို့မှ တက်ရောက်သူ ၆၆၁ ဦးနှင့် ပြုလုပ်ခဲ့သည်။

NFE အစီအစဉ် ၁/၂၀၂၁ တွင် သင်တန်းပြီးဆုံး အောင်မြင်ခဲ့သော အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂၀ ဦး စုစုပေါင်း သင်တန်းသား ၂၇ ဦး၏ သင်တန်းဆင်းပွဲ ပိတ်ပွဲအခမ်းအနားကိုလည်း ဇွန်လ ၂ ရက်နေ့က ကျင်းပခဲ့သည်။

ထို့ပြင် NFE အစီအစဉ်နှင့် သင်ရိုးညွှန်းတမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးသည့် ညှိနှိုင်း အစည်းအဝေးကိုလည်း ပြုလုပ်ခဲ့သည်။

ထို့နောက် ဆံပင်အလှပြုပြင်ခြင်း၊ ဆံပင်ညှပ်ခြင်း၊ အဆင့်မြင့်အပ်ချပ်ခြင်းနှင့် ဂဟေဆော်ခြင်း စသည့် အလုပ်သဘော သင်တန်းများကိုလည်း ပြုလုပ်ပေးခဲ့ပြီး သင်တန်းတစ်ခုချင်းစီအတွက် သင်တန်းသား ၁၀ ဦးစီ လက်ခံခဲ့သည်။ စုစုပေါင်း သင်တန်းချိန်မှာ နာရီပေါင်း ၃၉၆ နာရီ (၂၀၀ နာရီ သီအိုရီနှင့် လက်တွေ့/Life skills အတွက် ၇၆ နာရီ)၊ အလုပ်သင်အတွက် နာရီပေါင်း ၁၂၀) ဖြစ်သည်။ ယင်းသင်တန်းများသို့တက်ရောက်ရန် ကရင်ပြည်နယ်အတွင်းမှ ကျောင်းသား ၄၂ ဦး စာရင်းပေးသွင်းထားသည်။



PROJECT UPDATES



SURE

MFAT နှင့် ADRA New Zealand တို့ကရန်ပုံငွေ ထောက်ပံ့ထားသော SURE စီမံကိန်းသည် ငရုတ်စိုက်ပျိုးလိုသည့် တောင်သူများအတွက် မျိုးစေ့များကို ဖြန့်ဝေပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပျိုးပင်များကိုစတင်ပျိုး ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း စိုက်ခင်းအတွင်းသို့ အပင်ပေါင်း ၆၀၀ ကို ပြောင်းရွှေ့စိုက်ပျိုးစေခဲ့သည်။

ပျိုးထောင်ချိန်မှစ၍ စိုက်ပျိုးရေးတာဝန်ခံ၏ လမ်းညွှန်မှုဖြင့် Salt Assistant နှင့် EWSများမှ ကြီးကြပ်၍အပတ်စဉ် ကွင်းဆင်းပြီး ရေဆက် လုပ်ဆောင်ရမည့်လုပ်ငန်းများ (ရေသွင်းခြင်း၊ ပေါင်းရင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း၊ လိုအပ်သောအာဟာရဓာတ်ဖြည့်တင်းခြင်းနှင့် စိုက်ခင်းအတွင်းအသုံးပြုရန် သဘာဝဆေးများ ပြုလုပ်ခြင်း) အား အကြံပေးဆောင်ရွက်ခဲ့ပြီး တောင်သူကိုယ်တိုင် ဆက်လက်စိုက်ပျိုးစေခဲ့ သည်။

ငရုတ်သီးခူးဆွတ်ခြင်းကို ဧပြီလမှ စတင်ခူးဆွတ် ခဲ့ရာ ပိသာ ၉၀ ခူးဆွတ်နိုင်ခဲ့ပြီး တစ်ပိသာလျှင် ကျပ်၂၅၀၀ နှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။ ငရုတ် ခူးဆွတ်ခြင်းကို ၇ ရက်တစ်ကြိမ် ခူးဆွတ်ရောင်း ချသည်။ ယခုကဲ့သို့ ငရုတ်စိုက်ခင်း အောင်မြင်ပြီး ဝင်ငွေရနေသည့်အပြင် အိမ်နီးနားခြင်းများကိုပါ မျှဝေပေးနိုင်သည့်အတွက် သူမအနေဖြင့် ဝမ်းသာပီတိဖြစ်နေသည်။



VESI

LIFT က ရန်ပုံငွေထောက်ပံ့ထားပြီး AVSI ၊ FRC တို့နှင့် ပူးပေါင်းဆောင်ရွက်နေသော VESI စီမံကိန်းသည် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်း Batch 4 ကို ဇွန်လ ၁ ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းမှာ ၁၀ ပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

သင်တန်းသည်တစ်ပတ်လျှင် ၆ ရက်ဖြစ်ပြီး မြောက်ပတ်မှာ လက်တွေ့နှင့် လေးပတ်မှာ အလုပ်သင်ကာလဖြစ်သည်။ သင်တန်းသားများ အား ၎င်းတို့၏အလုပ်သင်ပြီးမြောက်ရန်အတွက် ဆိုင်ကယ်ပြုပြင်ရေးအလုပ်ရုံ ၁၂ ခုနှင့် သဘော တူညီမှုရရှိခဲ့ပြီး သင်တန်းသားတစ်ဦးလျှင် ၃၆၀၀၀၀ ကျပ်နှုန်းဖြင့် ၎င်းတို့၏ လေ့ကျင့် သင်ကြားရေးအတွက် အလုပ်ရုံများသို့ သင်ကြား စရိတ်ပေးအပ်ခဲ့သည်။

ယင်းသင်တန်းသို့ ကျေးရွာ ၆ ရွာမှ အမျိုးသား ၃၇ ဦး စာရင်းပေးသွင်းတက်ရောက်ခဲ့ကြပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများအနေဖြင့် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းအတွက် လိုအပ်သောကျွမ်းကျင်မှု အတတ်ပညာများနှင့် ဗဟုသုတများကို ရရှိလိမ့်မည်လည်းဖြစ်သည်။

ထို့ပြင်စီမံကိန်းမှ သင်တန်းသားများကို နာခေါင်း စည်း၊ လက်သန့်ဆေးရည်၊ ဆပ်ပြာစသော COVID-19 ရောဂါပိုးကာကွယ်ရေးဆိုင်ရာ ပစ္စည်းများအပြင် စားသောက်စရိတ်တို့ကိုပါ ထောက်ပံ့ပေးအပ်ခဲ့သည်။



အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန် www.adramyanmar.org/jobs တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့် ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

ယခုလအတွက် လစ်လပ်အလုပ်ခေါ်ယူမှုနှင့် တင်ဒါခေါ်ယူမှု မရှိသေးပါ။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900

Email: admin@adramyanmar.org

Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်ပါသည်။



ADRA